

သင်ခန်းစာ-၁၉

၁။ ဝေါဟာရများ

のぼります I	登ります、上ります	တက်သည်
とまります I	泊まります	တည်းခိုသည် [ဟိုတယ်မှာ~]
[ホテルに~]		
そうじします III	掃除します	သန့်ရှင်းရေးလုပ်သည်
せんたくします III	洗濯します	အဝတ်လျှော်သည်
なります I		ဖြစ်သည်၊ ဖြစ်လာသည်၊ ကျရောက်လာသည်
ねむい	眠い	အိပ်ချင်သော
つよい	強い	အားကောင်းသော၊ ကြံ့ခိုင်သော
よわい*	弱い	အားနည်းသော
れんしゅう	練習	လေ့ကျင့်ခန်း (~[を] します : လေ့ကျင့်ခန်းလုပ်သည်)
ゴルフ		ဂေါက်သီး (~を します : ဂေါက်ရိုက်သည်)
すもう	相撲	ဆူမိုဂျပန်နပန်း (~を します : ဆူမိုကျင်းပသည်)
おちゃ	お茶	ဂျပန်ရိုးရာလက်ဖက်ရည်ပညာ
ひ	日	နေ့၊ ရက်၊ ရက်နေ့
ちょうし	調子	အခြေအနေအနေးအထား
いちど	一度	တစ်ခါ၊ တစ်ကြိမ်
いちども	一度も	တစ်ခါမှ၊ တစ်ကြိမ်မျှ (အငြင်းနှင့်တွဲ၍သာ အသုံးပြုသည်။)
だんだん		တဖြည်းဖြည်း
もうすぐ		မကြာမီ
おかげさまで		[သင့်] ကျေးဇူးကြောင့်၊ [သင့်] မေတ္တာကြောင့် (သူတစ်ပါးထံမှ ရရှိလာသော အထောက်အပံ့၊ အကြင်အနာများအပေါ် ပြန်လည်၍ ကျေးဇူးတုံ့ပြန်လိုသော ဆန္ဒကို ဖော်ပြရာတွင် အသုံးပြုသည်။)

でも

ဒါပေမဲ့

かいわ (会話)

かんぱい 乾杯
ダイエツト

むり 無理 [な]
からだ 体に いい

とうきょう 東京 スカイツリー

かつしかほくさい 葛飾北斎

ချီးယား။ သောက်လိုက်ကြစို့။
ဒိုင်းရက်၊ အဆီချခြင်း၊ ဝိတ်ချခြင်း (~を します : အဆီချသည် / ဒိုင်းရက်လုပ်သည်)။
လွန်ကျူးသော
ခန္ဓာကိုယ်အတွက် ကောင်းသော၊ ကျန်းမာရေးနှင့်ညီညွတ်သော၊ လူနှင့်တည့်သော

တိုကျိုစတိုးထရီး (တိုကျိုရှိ အဝေးကြည့်ရှုမျှော်စင်ပါရှိသော ရေဒီယိုလှုပ်စစ်လှိုင်းလွှင့်တာဝါ)
ဆုရိုကဟိုစိုက် (ထင်ရှားကျော်ကြားသော အဲဒိုခေတ်ပန်းချီဆေးရေးပညာရှင် ၁၇၆၀-၁၈၄၉)